

မာတိကာ

စာရေးသူ၏အမှာ

- ၁။ ပလဲန်ဖီကော်နေဒ်မီး၊ ထန်းပင်ဆာဗေးနဲ့ ဖိဘက်မက္ကနစ်ဇင်
ချို့ယွင်းမှုပြဿနာ
- ၂။ ကြောက်တတ်တဲ့အကျင့်တွေကို ပြင်ကြပါစို့
- ၃။ ဖိုင်တီခေတ်၊ နောလစ်ချီလုပ်သားနဲ့ သင်းဖွဲ့စိတ်ဓာတ်
- ၄။ အမ်ဘီအေအောင်ရင် ဘာလုပ်မလဲ
- ၅။ ခေါင်းဆောင်မှုအတွေးစမှား
- ၆။ အကျပ်အတည်းဆိုတာ ကြောက်စရာမဟုတ်ပါ
- ၇။ ခေါင်းဆောင်မှု၊ စီးပွားပျက်ကပ်နဲ့ မက်ဒစ်တေးရှင်းရဲ့ကဏ္ဍ
- ၈။ အက်(စ်)ဖီးဇက်အတွက် သူသာ-ကိုယ်သာ မဟာဗျူဟာ
- ၉။ အလုပ်လည်းရွာပါ၊ စာလည်းဖတ်ပါ
- ၁၀။ တည်ဆောက်ပုံမြင့်မှ အဖွဲ့အစည်းတင့်မယ်
- ၁၁။ နိုင်ငံတော်သစ်နဲ့ ကွန်ထရိုးစနစ်ရဲ့အခန်းကဏ္ဍ
- ၁၂။ ရွှေဟင်္သာတွေ ပျော်ပါစေ
- ၁၃။ သူလိုတာသိမှ ကိုယ်လိုတာရမယ်
- ၁၄။ လမ်းမှန်ရွေးနိုင်ကြပါစေ
- ၁၅။ ဖိုင်ဖီယာကောင်းဖို့က အဓိကပါ
- ၁၆။ သင်ကောင်းလျှင် သူတို့ မဆိုးပါ
- ၁၇။ ကွန်ရက်ဖွဲ့တာ ရှင်သန်ပါ

- ၁၈။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးလိုသော်
- ၁၉။ ဖိမ်ကွင်းမှာတော့ နိုင်ချင်တယ်
- ၂၀။ မျက်မှန်ကြီးတစ်လက်၊ ဂျာနယ်နှစ်စောင်နဲ့ စာရေးဆရာတစ်ယောက်
- ၂၁။ စာနာတတ်ရင် နေပျော်ပါတယ်
- ၂၂။ ဝမ်းနည်းဝမ်းသာဖြစ်ရသည်
- ၂၃။ ဗြဟ္မစိုရ်လူ့ဘောင်သစ်ဆီသို့
- ၂၄။ ဂျီအိုပေါလတစ်၊ ဝက်နှစ်နဲ့ အနာဂတ်လူ့စွမ်းကောင်း
- ၂၅။ ဝန်းကျင်ကောင်းလေး ဖန်တီးပေးပါ
- ၂၆။ စိတ်ဓာတ်မကျနဲ့ ပိတ်ဆွေရေ
- ၂၇။ ကိုယ့်အတွက်ကျန်ဖို့ ပြင်ထားဖို့
- ၂၈။ အင်ဖော်မေးရှင်း တူးဝေးဖြစ်ရမည်
- ၂၉။ ဂျာနယ်ဖတ်မလား၊ လက်ဖက်ရည်သောက်မလား



Copyright © 2013 by Myanmar Book Service Co., Ltd.
All rights reserved. No part of this publication may be reproduced, stored in a retrieval system, or transmitted, in any form or by any means, electronic, mechanical, photocopying, recording, or otherwise, without the prior written permission of Myanmar Book Service Co., Ltd.